

- ပုဇွန် အခွံမခွာဘဲ ကြော်စားတာ ကောင်းသလား။
- မျက်နှာကို ကရမက် လိမ်းရင် တင်းတိပ်ဖြစ်နိုင်သလား။
- ရင်သားကင်ဆာ လက္ခဏာက ဘယ်လိုမျိုးလဲ။
- ရောင်းခြောက်ဆိုးခြင်း ကိုကာကွယ်နည်း။
- ပန်းသီးရှာလကာရည် ၏ ကောင်းကြီးပြုပုံ။
- အသည်းရောင် ဘီပိုးနှင့်စီပိုး ကွာခြားပုံ။
- တိရစ္ဆာန်ကလီစာမှ ရရှိနိုင်သော ကောင်းကျိုး ဆိုးကျိုးများ။
- နှာခေါင်းသွေးလျှံခြင်း အကြောင်း။
- ဆီးချိုဖြစ်ရင် ဘာအစားအစာရှောင်ရမလဲ။
- ပုရစ်ကျော် ၏ ဘေးထွက်ဆိုးကျိုးနှင့် ကောင်းကျိုးများ။
- ငါးကြီးဆီနှင့် ဆီးကျိတ်ကင်ဆာ။
- ပန်းသီး၊ ဖရဲသီးနှင့်ကျန်းမာရေး။
- ပိုင်၏ အရည်အသွေးကို ဘယ်လိုခွဲခြားသိနိုင်မလဲ။
- ဝမ်းမမှန်သူတွေ အတွက် အစားအစာ။
- စိတ်ဖိစီးမှုလျော့ချနည်းများ။
- ငှက်ဖျားရောဂါလက္ခဏာအကြောင်းသိကောင်းစရာ။
- ဦးနှောက်ကောင်းစေသည့် အစားအစာများ။
- အသားညှိပြီးအဆီပြန်တတ်သူများအတွက် မိတ်ကပ်လိမ်းနည်း...

...စသည် အမေးအဖြေများ.....

